



c I နှိ ① <nga'> 缅文第五个字母, 名称为 c ② <ng-> (合) 有人认为凡鱼名第一个字不应写成 ငါး 而应按发音写为 c ③ <ng-> 在名字前用, 表示蔑称。有时也用于亲密者之间, 如: cဆ 鄂巴 ④ 加在形容词或动词前表示“怎么样的家伙”: ~ကန့်: 瞎子 / ~ချဉ် 身体虚弱的人 / ~ခြေဆွံ့ 瘸子 / ~စောင်း 斜眼儿 / ~စဉ်းလဲ 狡猾的家伙 / ~စေ့ 斜眼儿 / ~ဆင်းရဲ 穷光蛋 / ~အ 傻瓜 II ကါ <nga'> 均分, 等分: များလျှင်အောင်ကျေးမည်၊ နည်းလျှင်တော့ ~ အောင် ပဲပေးရလိမ့်မည်။ 多的话可以请你吃个够, 少的话只能均分。

cကဲ နှိ <ng-ke:> (俚) ①钱 ②猪 ③猪肉

cကန့်: cကျင်း နှိ <ng-kon: ng-kyin:> 高低不平, 坎坷不平之地

cကျောက် နှိ <ng-kyaut> 缅甸产的一种晚稻

cကျည်း နှိ <ng-kyi:> 缅甸产的一种晚稻

cကြင်း နှိ <ng-gyin:> 缅甸产的一种晚稻

cကြောင် နှိ <ng-kyaun> 一种黄瓜

cကြည်း: cတောင် ကဝါ <ng-kyi: ng-taun> 到处, 处处

cကြိမ်သီး နှိ <ng-kyein dhi:> 缅甸产的一种中稻

cကျဲ နှိ <ng-kywe:> 缅甸一种著名的优质晚稻。

cခေါက် နှိ <ng-khaut> 一种乌龟

cချော်ချည် ကဝါ <ng-khyaw ng-khyi> 错误百出

cချစ်ဝါး နှိ <ng-khyat: wa:> 产于缅甸德林达依省的竹子

cချိမ် နှိ <ng-khyeit> 一种红糯米 *Oryza Sativa Spp*, *Kaukhnyin Rice Spp* 又分: ~ ကြီး ၊ ~ ပြာ ၊ ~ မည်း 数种

cချိပ်ညိုပြောင်း နှိ <ng-khyeit nyo pyaun:> 粒呈紫色的一种玉米

cချိပ်သွေး နှိ <ng-khyeit thwei:> 绛紫色

cခွပ် နှိ <ng- khut> 罗圈腿矮子

cခိုင်ရှင် နှိ <ng-zain shin> 【植】雌性缅甸鹰爪, 也叫 သရက်ပင် မှန်ပင်

cစည်ခြင်း နှိ <ng-si gyin:> (若开方言) 历史歌舞剧中的一种歌曲

cစည်ဆရာ နှိ <ng-si hs-ya> (若开方言) 演唱历史故事的人

cစည်နှစ် ကါ <ng-si hnit/ ng-si hnait> (若开方言) 诙谐地演唱历史故事

cစည်နှစ်သား နှိ <ng-si hnit hta:> (若开方言) 历史舞剧演员

cစိန် နှိ <ng-sein> 缅甸一种劣等晚稻

cစပ် နှိ <ng-sat> = ငှက်တော်ပြာ

cဆ နှိ <ng-hsa'> (骂人的话) 无耻之徒, 小人

cဆနင်ဘဲ နှိ <ng-hsa' nin be:> 粗野的话, 骂人的话

cဆနင်သင် နှိ <ng-hsa nin thin> = cဆနင်ဘဲ

cဆားကြီး နှိ <ng- hsa: gyi:> 一种糯米

cဆီချမ်း နှိ <ng- hsi gyan:> 缅甸一种晚稻

cဆုံး နှိ <ng-hson:> 卑贱者, 小人

cဆောက် နှိ <ng-hsaut> 一种水稻

cဆိုင်ရှင် နှိ <ng-hsain yin> = cခိုင်ရှင်

cဆစ် နှိ <ng-hsit> = ကဆစ်

cဆွေးငွေ့ နှိ <ng-hswei: ng-pwei:> 普通人, 凡人, 平民百姓

cဆွဲ နှိ <ng-hsun'> 有生理缺陷者, 如: 瘸子、结巴等

cဇုပဲ နှိ <ng-zu' pe:> 生长在 ဝေဠု 县一带的一种扁豆 *Dolichos Lablab, Linn (field bean)*

cညှင်း နှိ <ng- hnyin:> 长花斑癣的人

cတရော် နှိ <ng- t-yaw> (俚) 喷呐

cတလိုင်း နှိ <ng- t-lain:> 一种稻子

cတိ နှိ <ng- ti'> (蔑) 家伙, 小子

cတိမ နှိ <ng- ti' ma'> (蔑) 娘儿们, 丫头

cတေ နှိ <ng- tei> 二流子, 无赖, 痞子: တယ်သူသေသေ ~ မာလျှင်ပြီးရော။ (成) 不管别人死活只要自己好就行。(喻) 各人自扫门前雪, 莫管他人瓦上霜

cတုံးတာ နှိ <ng- ton: ta> (蔑) 笨蛋, 蠢才

cတက်ပြား နှိ <ng-tet pya:> 缅甸阿瓦王朝时一义贼名, 今泛指“梁上君子”

cတက်ပြားချေး နှိ <ng- tet pya: zei:> 黑市

cတောင်ကမ်း ကဝါ <ng-taun ng-kan:> 到处, 处处

cတောင်ကြည်း ကဝါ <ng-taun ng-kyi:> = cကြည်း: cတောင်

cတောင်ချောက် ကဝါ <ng-taun ng-khyaut> = cကြည်း: cတောင်

cတောင်ငေ့ ကဝါ <ng-taun ng-yei> = cတောင်ကမ်း

cထဲ နှိ <ng-hte:> 一种竹子

cထက်ထူ နှိ <ng-htet ng-tu> 平凡的人, 无名小卒

cထက်ထူ နှိ <ng-htet ng-htu> = ထက်ထူ

cထည်စေ နှိ <ng-hte ng-wa'> 平凡的人, 无名小卒

cနီ နှိ <ng-ni> (俚) 火